

ကဆံတိုက်သိုဝ်,မီးယူ,ယမ်းလိပ် ပုးလိမ်ပခဲၣ်တၢ်ပုၣ်မၤဆဲးလး; ဂၢၢ်ကပ်ဂူမ်းလူမ်း; နှင်းဂၢၢ်လိပ်ခဲၣ်ခွင်
သဗျာ,ဝဗျာ;တိုဆဲးပီဆဲး ဆဲးဆးတီးလၢဝ်းနှိုဝ်းလံာ်ကဆံ လိမ်ကပ် တေးလွတ်,ဂီတိုသံးလး; ဆဲးမဆဲးမိဆဲးကဆံသုင်,ဗဝ်း
မိုင်းစး, ဆဲးယဝ်။

ဗွင်းယမ်းမီးဂၢၢ်ကပ်,ကူဝ်းလွင်းဝမ်းယီဆဲးလး; ယင်းကမ်,ပံ,မီးလွင်းကပ်,ကူဝ်းဂၢၢ်မိုင်းဆိုင်ကၢ,ဆးလး; သုဆဲးလံး
တွမ်းတၢ,လၢဝ်းနှိုဝ်းဆိုင်ကူဝ်းခွင်သဗျာ,ဝဗျာ;တိုဆဲးပီဆဲးယူ,ဆဲး ဂၢၢ်ကပ်စးလး; မီးလွင်းတုမ်တိုဝ်ဂူမ်းမိုင်း၊ လွင်းယူ,
သဝ်းဂိဆဲးသၢင်းဂူမ်းမိုင်းလူ,သုမ်း မိုင်းဆင်, တီးဝိုင်းဆဲးမုးစးဆဲး ဆဲးမိုင်းတံးပတ်းပိုဆဲးမီးထိုင်တင်းဆဲး။

“တေးယင်းပံ,ထိုင်ခၢ်တွမ်းကပ်,ကူဝ်းဂၢၢ်ဆဲးဆိုင်ဗျာဆဲး ဆေးပျီ,တေးသမံးပေးခံပံးတံးခွင်သဗျာ,ဝဗျာ;တိုဆဲးပီဆဲး
ကဆံမီးဂၢ,ဆဲးတံးယဝ်။ ဗျာ,ထိုင်ခၢ်တံးတံးလံးလုသင်ဂေး တွမ်းတၢ,ဂူမ်းမိုင်းတံးစတုတေကမ်,ဂိုတံးသင်ယဝ်”
ဆၢင်းမူလုဆုမ်,ရွမ် ဗျာတၢင်တူင်လုမ်းတူင်,ဂူင်းဂူမ်းတံး လၢတံးဆင်,ဆဲး။

လုမ်းတူင်,ဂူင်းဂူမ်းတံး တုဂ်းယွမ်းထိုင်ဗျာကပ်ပိုင်,ဗဝ် နှိုတ်းလွမ်းစေးတုဂ်းယွမ်းလဝ်းဂံးလဝ်းဆးဝိုင်းဆဲးစးမိသေ
ကိဂ်,ယင်းတုဂ်းယွမ်းဂိုတ်းယိုတ်းလွင်းစုတ်းခံၣ်ခွင်တိုဆဲးပီဆဲး ဆဲးပိုဆဲးတီးလၢဝ်းနှိုဝ်းတင်းသိုင်; တေးပေးမီးဂၢၢ်
ကပ်,ကူဝ်းဂၢၢ်မိုင်းကဆံလၢဝ်းနှိုဝ်းတေမီးလွင်းထိုင်,ရှၢင်းလွတ်;လိပ်းလး; မီးပဂ်းပိုင်ကဆံလၢဝ်းဂီတံး,စးစးဂၢင်းပဆဲးသုဆဲး,
လံးဂူမ်းမိုင်းဆဲးပိုဆဲးတီးကွဆဲးတၢင်း ဆဲးဆဲးယဝ်။

လုမ်းတူင်,ဂူင်းဂူမ်းတံး

- လုမ်းဂဝ်းသုဆဲးလံးဂူမ်းလိုင်တံး
- လုမ်းသိုင်,ဝီတုလွမ်တံး
- လုမ်းဂဝ်းပုဂ်းပွင်လိုင်တံး
- ဂေးဂပ်းသၢဆဲးဂူမ်းဆုမ်,တံး
- ဂေးဂူမ်းလုဂ်းနှိုမ်းတံး (လိုင်ထံး)
- လုမ်းဂပ်းသၢဆဲးလွင်းဆၢင်းယိုင်တံး
- လုမ်းဂူမ်းဆုမ်,တံး (တူမ်းတီး)
- လုမ်းသိုဝ်,နှိုင်းဆုမ်,
- လုမ်းဂေးလိဂ်းလံးလးဗျာ;စးတံးဂိုင်းမိ,
- ဂေးဂူမ်းသၢင်းဂူမ်းဆုမ်,တံး
- လုမ်းနှိုင်းဂၢၢ်ဗျာ;ဂူမ်း

တိုတ်းတေးဂပ်းသၢဆဲး

ဆၢင်းမူလုဆုမ်,ရွမ် +66 81 992 8683 (မၤဆဲး)
လံးဂေးသိုင် +66 93 264 9487 (တံး၊ ကင်းဂိုတ်း)

Website: www.shanhumanrights.org, www.shanwomen.org